




ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ထုတ်ပြန်ချက်

ဧရာဝတီမြစ်ဆုံ ဆည်စီမံကိန်းဆိုင်ရာ နောက်ဆုံးရ သတင်းအချက်အလက်များ

ဧရာဝတီမြစ်ဆုံဆည်ဆောက်လုပ်ရေးကို ဆိုင်းငံ့မည်ဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်နေ့တွင် ဦးသိန်းစိန်မှ ပြောကြားခဲ့သော်လည်း ဆည်စီမံကိန်းကို အမှန်တကယ် ဆိုင်းငံ့သည့် အရိပ်အယောင်မျှပင် မတွေ့ရသောကြောင့် စီမံကိန်းအနီးတဝိုက် နေထိုင်သော ကျေးရွာသူ ရွာသားများမှာ မသေချာ မရေရာမှုများ၊ ကြောက်ရွံ့မှုများ နှင့် နေထိုင်နေကြရသည်။ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (KDNG) သည် ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ၂၀၀၅ ခုနှစ်မှစ၍ စောင့်ကြည့် လေ့လာခဲ့ပြီး ဆိုင်းငံ့ကြောင်း ပြောကြားချက် မတိုင်ခင်အခြေအနေနှင့် ဆိုင်းငံ့ကြောင်း သတင်း ထွက်ရှိပြီးနောက် အခြေအနေများနှင့်ပတ်သက်၍ သုတေသနပြုထားသည့် အချက် များအပေါ် အခြေခံထားသော ဤနောက်ဆုံးရ အနှစ်ချုပ် သတင်းအချက်အလက် များကိုလည်း ထုတ်ပြန်သည်။



kdngchn@gmail.com
www.kdng.org

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းဆိုင်ရာ နောက်ဆုံးရ သတင်းအချက်အလက်များ

ဧရာဝတီမြစ်ဆုံဆည်ဆောက်လုပ်ရေးကို ဆိုင်းငံ့မည်ဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်နေ့တွင် ဦးသိန်းစိန်မှ ပြောကြားခဲ့သော်လည်း ဆည်စီမံကိန်းကို အမှန်တကယ် ဆိုင်းငံ့သည့် အရိပ်အယောင်မျှပင် မတွေ့ရသောကြောင့် စီမံကိန်းအနီးတဝိုက် နေထိုင်သော ကျေးရွာသူ ရွာသားများမှာ မသေချာ မရေရာမှုများ၊ ကြောက်ရွံ့မှုများနှင့် နေထိုင်နေကြရသည်။ ကချင်လူမှု ဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (KDNG) သည် ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ၂၀၀၅ ခုနှစ်မှစ၍ စောင့်ကြည့်လေ့လာခဲ့ပြီး ဆိုင်းငံ့ကြောင်း ပြောကြားချက် မတိုင်ခင်အခြေအနေနှင့် ဆိုင်းငံ့ကြောင်း သတင်းထွက်ရှိပြီးနောက် အခြေအနေများနှင့်ပတ်သက်၍ သုတေသနပြုထားသည့် အချက်များအပေါ် အခြေခံထားသော ဤနောက်ဆုံးရ အနှစ်ချုပ်သတင်း အချက်အလက်များကို လည်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံ သမ္မတကြီးမှ ဆိုင်းငံ့ကြောင်း ပြောကြားခဲ့သော်လည်း တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ၏ စီမံကိန်းမန်နေဂျာမှ မည်သည့်အတည်ပြုချက်မှ ထွက်ပေါ်လာခြင်း မရှိသေးပေ။ အောက်တိုဘာ ၃ ရက်နေ့တွင် တရုတ် မီဒီယာနှင့် CPI ဥက္ကဋ္ဌ Lu Qizhou တို့၏ ဆက်သွယ်မေးမြန်းမှုကို ကြည့်ခြင်းအားဖြင့် CPI မှ မြစ်ဆုံဆည် ဆောက်လုပ်ရေးကို ဆက်လက်လုပ်ဆောင်ချင်ကြောင်း ရှင်းလင်းစွာ သိမြင်နိုင်သည်။ ထိုဆက်သွယ်မေးမြန်းချက်တွင် မစ္စတာ Lu Qizhou မှ "သက်ဆိုင်ရာ ပါတီတွေရဲ့ မရပ်မနား ကြိုးပမ်းအားထုတ်လုပ်ဆောင်ရွက်နေတဲ့ ဒီစီမံကိန်းကို အချိန်မီ ချောချောမွေ့မွေ့ ရှေ့တိုးလုပ်ဆောင်သွားနိုင်ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးအမြတ်ရမယ့် ရလဒ်ဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံလုံး အတွက် လက်တွေ့အမှန်တရားတခု ဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဧရာဝတီမြစ်နှင့် ၎င်း၏ မြစ်လက်တက်များပေါ်ရှိ ဆည်အားလုံးကို ရပ်တံ့သွားမည်ဟု CPI မှ တရားဝင် ကြေညာခဲ့သည့် တိုင်အောင် ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် နောက်ထပ် ဆောက်လုပ်ရန် ရည်ရွယ်ထားသည့် ဆည် ၇ ခုထဲမှ မည်သည့် တခုကိုမဆို အချိန်မရွေး ဆက်လက်လုပ်ဆောင်သွားနိုင်သည်။ ဧရာဝတီမြစ်ကြောင်းပေါ်ရှိ ရေအား လျှပ်စစ်ဆည် ၇ ခုလုံးကို ရပ်ဆိုင်းပစ်ရန် KDNG မှ တိုက်တွန်းပါသည်။ ဤဆည်များအားလုံးမှ ရရှိမည့် လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ပြီး မြစ်ဆုံဆည် ကဲ့သို့ပင် ထိုဆည်များကြောင့် ဆိုးဝါးသည့် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေမည်ဖြစ်သည်။ ဤကြီးမားသည့် ဆည်များကို တည်ဆောက်ခြင်းကြောင့် ပြန်လည်ပြုပြင်၍ မရနိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီး ခန့်မှန်း၍မရနိုင်သည့် ရေကြောင်းပြောင်းလဲမှုများ၊ ရေပြတ်လပ်မှုများနှင့် ဧရာဝတီမြစ်ကို အမှီပြုနေထိုင်ကြသော ပြည်သူသန်းပေါင်းများစွာအတွက် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ပြဿနာကို ဖြစ်ပေါ်စေသည်။ ထောင်နှင့်ချီသော ကချင်ကျေးရွာသူရွာသားများမှာလည်း အတင်းအဓမ္မ နေရာပြောင်းရွှေ့ခံရမည်ဖြစ်သည်။

ဒေသခံပြည်သူများမှာရွှေ့ပြောင်းနေရာချထားသော စခန်းများတွင်နေရာချထားခံရပြီး မသေချာမရေရာသည့် အခြေအနေများနှင့် နေထိုင်နေကြရသည်။

"မြစ်ဆုံဆည် ဆိုင်းငံ့တာနဲ့ပတ်သက်ပြီး သမ္မတပြောတာတွေကို ကျွန်တော်တို့ အယုံအကြည်မရှိဘူး။ ဆည်ဆောက်လုပ်ရေးခွင့်တွေမှာ ဆောက်လုပ်ရေးစက်တွေ၊ အလုပ်သမားတွေ အခုထိ ရှိနေသေးတာ ကျွန်တော်တို့ တွေ့နေတာပဲလေ။ တချို့အလုပ်သမားတွေကတော့ ဆောက်လုပ်ရေးခွင့်မှာ စစ်တမ်းကောက်တာတွေ လုပ်နေတယ်။ မြစ်ဆုံဒေသနဲ့ ဧရာဝတီမြစ်ကို ဖျက်ဆီးနေတဲ့ ရွှေတူးဖော်နေတာတွေ၊ သစ်တောရှင်းလင်းနေတာတွေကိုလည်း မြစ်ဆုံဒေသနဲ့ မြစ်ဆုံအထက်ပိုင်းဒေသတွေမှာ အခုလက်ရှိလည်း လုပ်နေကြဆဲပဲ။ တကယ်လို့ ဆည်တွေကို တကယ်ရပ်တံ့ပစ်မယ်ဆိုရင် ဒီလိုပျက်စီးထိခိုက်စေတဲ့ လုပ်ဆောင်မှုအားလုံးကို ချက်ချင်း ရပ်တံ့ပစ်သင့်တယ်"

(ဆည်ဆောက်လုပ်ရေး အနီးတဝိုက် မှ ကျေးရွာသားတဦး)



မြစ်ဆုံအထက်ပိုင်းဒေသ ၄.၃ မိုင်အကွာရှိ အောင်မြင်သာပြောင်းရွှေ့ အခြေချရေးစခန်းရှိ အိမ်များ

“ကျွန်တော်တို့ရဲ့ အနာဂတ်တွေ ဘယ်လိုဖြစ်လာမလဲ မသိတော့ဘူး။ စိုက်စားပျိုးစားဖို့ ဘာနေရာမှရှိတဲ့ အခုပြောင်းရွှေ့လာတဲ့ စခန်းမှာလည်း စားဝတ်နေရေးအတွက် ဘာလုပ်ကိုင်စားသောက်ရမလဲဆိုတာလည်း ကျွန်တော်တို့ မသိတော့ဘူး။ လူတိုင်းကတော့ သူတို့ ရဲ့အနာဂတ်အတွက် စိုးရိမ်နေကြတယ်။ ဒီနေရာမှာ ကျွန်တော်တို့ နေနေတယ်ဆိုတာ နေချင်လို့ နေတာမဟုတ်ဘူး။ ပျော်လို့ နေနေကြတာမဟုတ်ဘူး။ ကျွန်တော်အနေနဲ့ ကတော့ တနေရာကို ခဏအလည်လာပြီး အိမ်ပြန်ဖို့အတွက် စောင့်နေကြတယ်လို့ ခံစားရတယ်။ ကျွန်တော်တို့ရဲ့ မွေးရပ်မြေ ကျေးရွာကိုပြန်ရဖို့အတွက် အမြဲ ဆုတောင်းနေကြတယ်။ တနှစ်လောက်ကြာတယ်ဆိုရင်ပဲ အခု ကျွန်တော်တို့ နေရတဲ့အိမ်က အမိုးတွေ ပေါက်နေလောက်ပြီ။ ကြမ်းခင်းတွေလည်း ကျိုးနေလောက်ပြီ။ အခုနေရတဲ့ အခြေအနေက ကုန္တာရမှာ နေနေရသလိုပဲ ခံစားရတယ်” (အောင်မြင်သာ ပြောင်းရွှေ့အခြေချရေးစခန်းမှ နေထိုင်သူတဦး၊ အောက်တိုဘာ ၁၁ ရက် ၂၀၁၁ ခုနှစ်)

“သူတို့ကျွန်တော်တို့ကိုပေးတဲ့ လယ်ယာမြေတွေမှာလည်း ဘာရေမှမရှိဘူး။ ကျွန်တော်တို့ နေတဲ့ စခန်းနဲ့ဆိုရင် သွားရတာလည်း ၁၆ မိုင်လောက်ဝေးတယ်။ ကျွဲနွားတိရစ္ဆာန်တွေအတွက်လည်း စားကျက်မြေရှာရတာ အရမ်းခက်ခဲတယ်။ ကျွန်တော်တို့အိမ်နေရာအတွက် စတုရန်းမိုင် ၈၀X၁၀၀ အကျယ်အဝန်းလောက်ပဲရတော့ အိမ်နေရာဖယ်ပြီးရင် မိသားစုအတွက် ဟင်းသီးဟင်းရွက်စိုက်စရာမြေတောင် မကျန်ဘူး။ ရေရှည် သီးနှံစိုက်ပျိုးဖို့အတွက်လည်း ဘာမြေမှ မရှိဘူး။ ဒီမှာနေရတာ ဘဝက အရမ်းဆိုးတယ်။ ကျွန်တော်တို့ အရင်နေခဲ့ကြတဲ့ ရွာကို ပြန်ချင်ပေမယ့်လည်း ကျွန်တော်တို့ရွာက ဆည်လုပ်ငန်း ခွင်နားမှာရှိတော့ အားလုံးဖျက်ဆီးခံရတဲ့ထဲကို ပါသွားပြီ။ အာဏာပိုင်တွေက တောင်ယာစိုက်ပျိုးရေးလုပ်ဖို့လည်း ကျွန်တော်တို့ကို ခွင့်မပြုဘူး” (မလိယာန် ပြောင်းရွှေ့အခြေချရေးစခန်းမှ နေထိုင်သူတဦး၊ အောက်တိုဘာ ၂၀၁၁ ခုနှစ်)



မြစ်ဆုံအထက်ပိုင်းဒေသ ၄ မိုင်အကွာရှိ မလိယာန် ပြောင်းရွှေ့အခြေချရေးစခန်းမှ နေထိုင်သူတဦး

ဆိုင်းငံ့ကြောင်းသတင်းထွက်ပေါ်လာသော်လည်း မြစ်ဆုံဆည်ဆောက်လုပ်ရေးအလုပ်သမားများမှာ ယခုချိန်ထိ ရှိနေဆဲဖြစ်ပြီး နောက်ထပ်လုပ်စရာများအတွက် စောင့်ဆိုင်းနေကြ သည်။

စက်တင်ဘာ ၃၀ ရက်နေ့တွင် ထွက်ပေါ်ခဲ့သည့် ဆိုင်းငံ့ကြောင်းသတင်းမထွက်ခင်ကတည်းကပင် တရုတ်အလုပ်သမား အများစုမှာ မြစ်ဆုံဆည်လုပ်ငန်းခွင်မှ ထွက်ခွာသွားပြီ ဖြစ်သည်။ ဆိုင်နီဟိုက်ထရို၏ မှတ်တမ်းဗွီဒီယိုခွေတွင် ရှင်းပြထားသည့်အတိုင်း အလုပ်သမားများမှာ တနှစ်တွင် ၇ လသာ အလုပ်လုပ်နိုင်သောကြောင့် တရုတ်အလုပ်သမားများ ထွက်ခွာသွားသည့် အကြောင်းအရင်းတခုမှာ မိုးရာသီအခြေအနေကြောင့်သာ ဖြစ်နိုင်ချေများသည်။ အချို့အလုပ်သမားများမှာ လုပ်ငန်းခွင်တွင် ကျန်ရှိနေဆဲဖြစ်ပြီး မြေယာစစ်တမ်းများလုပ်ဆောင်နေပြီး ဆည်စီမံကိန်းလုပ်ငန်းခွင်သို့ အထောက်အပံ့ပစ္စည်းများ သယ်ယူပို့ ဆောင်ရေးလမ်းကို ဆောက်လုပ်နေကြသည်။ ဆိုင်းငံ့ကြောင်းသတင်းသည် မြစ်ဆုံဆည် ဆောက်လုပ်ရေးအလုပ်များကို အနောက်အယုက်မဖြစ်ကြောင်း လုပ်ငန်းခွင်မှ အလုပ်သမားများမှ ပြောကြားခဲ့ပြီဖြစ်သည်။

“CPI က ဝန်ထမ်းက ကျွန်တော်တို့ကိုပြောတယ်။ သူတို့ကနေပြီး မြန်မာအစိုးရနဲ့ အလုပ်ဆက်လုပ်သွားမယ့်အကြောင်းနဲ့ အခုလုပ်ငန်းအတွက် ကျွန်တော်တို့ကို ဘာမှ မစိုးရိမ်ဖို့ ပြောတယ်။ သူကျွန်တော်တို့ကိုပြောတာက စီမံကိန်းလုပ်ငန်းခွင်မှာ ခဏစောင့်ပါ။ မိုးရာသီ ပြီးရင် ဒီစီမံကိန်းကို ပြန်ဆက်လုပ်ရမှာပဲဆိုတော့ စက်ပစ္စည်းတွေ၊ မြေတူးစက်တွေကို ပြန်မယူသွားသေး ဖို့ပြောတယ်” (အာရှဒေါလ်မှ အလုပ်သမားတဦးနှင့် ဆက်သွယ်မေးမြန်းချက်)



Photo: KDNG

လဖွဲ နဲ့ ဒေါင်ပန် ကျေးရွာကြား၌ အောက်တိုဘာ ၁၁ ရက် ၂၀၁၁ ခုနှစ်တွင် တရုတ်အလုပ်သမား များမှ မြေယာ လေ့လာမှုများ ပြုလုပ်နေပုံ။ ဤပုံသည် မြစ် အထက်ပိုင်းမှ ရိုက်ထားသည် ပုံဖြစ်ပြီး ရေထိန်းနံရံကို အဝေးမှ မြင်နေရသည်။ ဆောက်လုပ်ရေး ခွင် အမှတ် (၇) ကို လမ်း၏ ညာဘက်တွင် တွေ့နိုင်သည်။



အောက်တိုဘာ ၁၁ ရက် ၂၀၁၁ ခုနှစ်တွင် မြစ်ဆုံဆည် ဆောက်လုပ်ရေး အနီးတဝိုက် ထောက်ပံ့ရေးပစ္စည်းပို့ဆောင်ရေး လမ်းကို ဆောက်လုပ်နေသော တရုတ်အလုပ်သမားများ


KDNG
11/10/2011



KDNG
29/9/2011

မြစ်ဆုံဒေသ ဆောက်လုပ်ရေး လုပ်ငန်းခွင်များရှိ စက်ပစ္စည်း ကိရိယာများနှင့် ဆောက်လုပ်ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ရန် မီးရထားလမ်း

CPI မြစ်ဆုံစီမံကိန်း အစီအစဉ်ပုံစံ



လက်ရှိ မြစ်ဆုံဆည်စီမံကိန်းအခြေအနေ

အဓိကဆည်ဆောက်လုပ်ရေးကို မစတင်ရသေးသော်လည်း လမ်းလွှဲမြောင်းများစွာနှင့် ရေထိန်းနံရံများကို ဆောက်လုပ်ပြီးစီးပြီဖြစ်သည်။ ထောက်ပံ့ရေးပစ္စည်းပို့ဆောင်ရေးလမ်း၊ တံတားနှင့် ရထားလမ်းများကို ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်သည်။

၄



မြစ်ဆုံဆည်လုပ်ငန်းခွင်တောင်ဘက်ပိုင်းရှိ ဧရာဝတီမြစ်ဆုံတံတား။ ၆၀၀ မီတာအရှည်ရှိ တန် ၃၀၀ နိုင် တံတားကြီးကို ၂၀၁၁ ခုနှစ်အတွင်းမှာ အပြီးသတ် ဆောက်လုပ်ရန် စီစဉ် ထားသည်။ ဤတံတားကြီးသည် မြစ်ဆုံဆည်ဒေသနှင့် တရုတ်နိုင်ငံ ထိန်ချန်းရှိ စီမံကိန်းအထောက်အပံ့ပစ္စည်းပေးရာ ဌာနများနှင့် ဆက်သွယ်ပေးမည်ဖြစ်သည်။

မြစ်ဆုံဆည်လုပ်ငန်းခွင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လျှပ်စစ်ပို့ဆောင်ရန် စွမ်းအင်တဆင့်ပို့ဌာန





KDNG
29/9/2011

ဆောက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်း
ကရိယာမှာ အရည်အသွေး မပြည့်ဝမှုကြောင့်
(သို့) ဆောက်လုပ်ရေးအဆင့်အတန်း နိမ့်ပါးမှု
ကြောင့် မြစ်ဆုံဆည်လုပ်ငန်းခွင် မြစ်အထက်
ပိုင်းရေထိန်းနံရံရှိ အက်ကွဲကြောင်းများ။

မြစ်ဆုံဆည်လုပ်ငန်းခွင်ရှိ China Gezhouba
Group (CGGC) ရုံး။ ကုမ္ပဏီမှ ရေလွှဲ မြောင်း
များနှင့် အခြားဆက်သွယ်ရေး လမ်းကြောင်း
အဆောက်အအုံများ ဆောက်လုပ်ရန်
စာချုပ်ချုပ်ထားပြီဖြစ်သည်။



KDNG
29/9/2011

စက်များနှင့် အခြားပစ္စည်းကိရိယာများမှာ မြစ်ဆုံဆည်လုပ်ငန်းခွင်တွင် ယခုချိန်ထိ ရှိနေဆဲ ဖြစ်သည်။



KDNG
11/10/2011

မြစ်ဆုံဆည်လုပ်ငန်းခွင်တွင် အဆင်သင့်ချထားသော
မြေတူးစက်များနှင့် စက်ပစ္စည်းများ



KDNG
11/10/2011

ဆောက်လုပ်ရေး အမှတ် ၅ ရှိ စက်ပစ္စည်းများ



တရုတ်အလုပ်သမားခြံဝင်းတွင်း၌ အဆင်သင့် ရပ်ထားသော
တင့်ကားများနှင့် စက်ပစ္စည်းများ



ဆောက်လုပ်ရေး အမှတ် ၇ ရှိ ကျောက်ကြိတ်ရန်နှင့်
အုတ်ခဲလုပ်စက်ရုံ

ဆည်လုပ်ငန်းခွင်ရှိ လုံခြုံရေးတင်းကြပ်မှု



မြန်မာဘာသာဖြင့်ရေးသားထားသော
ဆိုင်းဘုတ်- "စီမံကိန်းနယ်မြေ၊ တာဝန်မှအပ
မဝင်ရ၊ လုပ်ငန်းခွင် အန္တရာယ်ရှိသည်"

ကချင်ဘာသာဖြင့်ရေးသားထားသော
ဆိုင်းဘုတ်- "ကန့်သတ်နယ်မြေ၊
ဝင်ရောက်ပါက အရေးယူခံရမည်"
"မြစ်ဆုံဆည်စီမံကိန်းဧရိယာ -
တားမြစ်နယ်မြေ၊ ခွင့်မပြုပဲ မဝင်ရ"



"မြစ်ဆုံဆည်စီမံကိန်းဧရိယာ: တားမြစ်နယ်မြေ၊ ခွင့်မပြုပဲ မဝင်ရ"



ဆောက်လုပ်ရေးခွင်အားလုံးကို စောင့်ကြည့်နေသည့်
လုံခြုံရေးကင်မရာတပ်ထားသော စောင့်ကြည့်ရေးမျှော်စင်

မြစ်ဆုံအထက်ပိုင်းဒေသနှင့် မြစ်ဆုံဒေသ၌ မြစ်များ၊ မြေပြင်များကို
ဖျက်ဆီးပစ်နေသော ရွှေတူးဖော်မှု



ဆည်စီမံကိန်းချမှတ်ပြီးနောက် ရေလျှောင်တံနှင့် ဆည် တည်ဆောက်ရာ နယ်မြေအတွင်း ရှင်းလင်းပစ်ရန် တူးဖော်ရေးနှင့် သစ်လုပ်ငန်းကို လုပ်ပိုင်ခွင့် ပေးခဲ့သည်။ ကြီးမားသည့် ရွှေတူးဖော်ရေးကို ၂၀၁၀ ခုနှစ်တွင် စတင် ခဲ့ပြီး ယနေ့အချိန်ထိ လုပ်ကိုင်နေဆဲဖြစ်သည်။ ရွှေတူးဖော် ရာတွင် အသုံးပြုသည့် ပြဒါးနှင့် cyanide ဓာတ်များသည် ဒေသခံ မြစ်များသို့ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ကြပြီး ရောဂါ ဖြစ်ပွားသို့လည်း တိုက်ရိုက် စွန့်ပစ်ကြသည်။ ထိုကဲ့သို့ စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် မြစ်အောက်ပိုင်းဒေသရှိ နေထိုင်ကြသော ပြည်သူလူထုကို အဆိပ်သင့်စေပြီး ကျန်းမာရေး ပြဿနာများနှင့် မွေးရာပါ ဆိုးဝါးသည့် ကျန်းမာရေး ပြဿနာများကို ဖြစ်ပေါ်စေသည်။

မြစ်ဆုံဆည်လုပ်ငန်းခွင်ရှိ မြစ်ကမ်းများပေါ်တွင် လုပ်ဆောင်နေသော ရွှေတူးဖော်မှုများ

